

此,所以: ဆောင်းရုံသီကျောင်ပါတ်ရက်ရောက်ပြီ၊ ~ မီးရထား ရရှိသည့်များအဆမတန်းစိုးစာသည်။ 寒假到了, 所以火车的乘客成倍增长。

သိမ္မဟာတ သာ **<dhō' m-hout>** 或者: စောင့်နှင့် ~ တန်းနွေ့နှင့် ပြတိမည်။ 星期六或者星期天会上演的 / မြို့ပြာ ~ မေလတွင်ပြီးခုန်ပြီးပြု့ကျင်းပလို့မည်။ 四月份或五月份将举行运动会。

သိမ္မဟာတလျှင် သာ **<dhō' m-hout yin>** 否则: လောင်စာများကို ပို့ဖို့နှင့်ခေါ်ခေါ်ပေးခေါ်ရန်ထားရမည်၊ ~ မီးထတောက်တတ်သည်။ 易燃物应放在离炉灶远的地方,否则容易着火。/ စာကောင်းကောင်းသင်ရမည်၊ ~ အလုပ်ကောင်းကောင်းလုပ်နိုင်မည်မဟုတ်။ 要好好学习,不然就不能把工作做好。

သိမ္မသာ သာ **<dhō' hma' dha>** 只有这样才……: ပြည် သူတို့ကိုယုံကြည်အားကိုးရမည်၊ ~ တာဝန်ပြီးမြှောက်အောင်မြင်စွာ ထပ်းဆောင်နိုင်ပေလို့မည်။ 要信赖和依靠群众,只有这样才能很好地完成任务。

သိမ္မသာလျှင် သာ **<dhō' hma' dha lyin>** = သိမ္မသာ သိမ္မီးကြောင့် သာ **<dhō' hmo' gyaun>** = သိမ္မအတွက် သိမ္မတ သာ **<dhō' hmout>** = သိမ္မဟုတ်

သိမ္မတွင် သာ **<dhō' ya dwin>** (书)但是,然而: စက်မှုပုံင် ငွေးသည့်တနေ့တွေးအိုးတက်လာသည်၊ ~ ပြဿနာများရှိပါသေး သည်။ 工业正日益发展,但是仍有一些问题。

သိမ္မလောသိမ္မလော ကဝါ **<dhō' law: dho' law>** 疑惑不解, 犹豫不决: နာမည်ကြီးဘာလုံးအသင်းကုန်းသွားခြင်းကားပရီသတ် များအော့ ~ တေးတော်ရုံးမြှောင်နေပေသည်။ 有名的足球队输了,使观众们迷惑不解。

သိမ္မလောသည့်လော ကဝါ **<dhō' law: dhi law>** = သိမ္မလောသိမ္မ လော

သိမ္မလောက်ပင် နဝါ **<dhō' laut pin>** 如此的,象这样的: ~ မြင့်မားသောတော်ထိပ်သို့အရောက်တက်ခြားကြလေသည်။ 登上了这样高的山峰。

သိမ္မသား သာ **<dhō' dhaw>** 但是,然而: သူသည်အလွန်ကြီးစားသည်၊ ~ နည်းမျှနှင့်အောင်မြင်မှုများချေ။ 他很努力,但是方法不对,成效甚微。

သိမ္မသားလည်း သာ **<dhō' dhaw nya: le>** = သိမ္မသား

သိမ္မသည့် နဝါ **<dhō' dhi>** 这样的,那样的: ~ ရုပ်ရှင်ကို လူထုများကကြိုက်ကြသည်။ 青年人喜欢那样的影片。

သိမ္မအတွက် သာ **<dhō' a-twet>** 为此,因此: အရာဝန်များသည် လူမှုများကိုကိုယ်ပိုင်စိုင်ပိုကုပ္ပါဒ်ပေးကြသည်၊ ~ ပြည်သူ့အများမျိုးကျူးမှုမှုခံကြရသည်။ 医生全力以赴地治疗,因此受到人民的赞扬。

သို့ I သာ **<tho>** ①隐藏,收藏: ခြေ ~ လက် ~ လပြောသို့ (缅农谚)(阅历)十月天气冷得不敢伸出手脚 / ဉာဏ်စွဲည်:

~ ထားသည်။ 贮藏财物。/ ခွေးအမြို့: ~ သည်။ 狗把尾巴夹了起来。②不露声色: မေးသော်လည်းအလျင်းပဆိုမျက်နှာ ~ ၍၏ 问了,(他)却一点不讲,脸上毫无表情 II နာ **<tho>** (牲畜的)雄性生殖器,阴茎(常作合成词用,如 ဗျာသို့မြင်းသို့)

သိမ္မဂျာင် နာ **<tho gyaun>** (古)盖房顶的瓦

သိထား ကဝါ **<tho hta:>** 储存

သိထိန် ကဝါ **<tho htein:>** 保管

သို့ကို ကဝါ **<tho pait>** ①保存: ~ ထားသောရတနာများကို ထုတ်ရောင်းရန်။ 把收藏的宝石拿出来变卖。②(喻)牢记: လမ်းညွှန်ချက်ကိုစိတ်တွင် ~ လျက် 心中牢记着方针

သို့တ် နာ **<tho bat>** (牲畜的)雄性生殖器

သို့မီး ကဝါ **<tho hmi:>** 贮藏: စပါးများများကို ~ ထားသည်။ 把稻谷贮藏起来。

သို့ရိယ် နာ **<tho ri yan>** [英 thorium]【化】钍

သို့ရှုံးကြုံး နာ **<tho yon: gyo:>** (古)船帆索

သို့ရှုံးတိုင် နာ **<tho yon: dain>** (古)桅杆

သို့ရှင်းဝတ်ထဲ့ နာ **<tho yin: wut lon>** = သို့ရှင်းအကို

သို့ရှင်းအကျိုး နာ **<tho yin: in: gyi>** 缅甸古代王公大臣的

朝服(一种衣袖和衣下摆宽的长袍)



သို့ရှင်းအကျိုး

သို့လောင် ကဝါ **<tho hlaun>** 囤积,藏起,贮藏: ~ ရု 仓库

သို့ဝင်းတန်ဆာ နာ **<tho wun: d-za>** 古代缅甸士兵颈部饰物

သို့ဝိုက် ကဝါ **<tho hwet>** 隐藏: အကြံအစည်းကို ~ သည်။ 把计谋暗藏在心中。/ ပညာကို ~ သည်။ 知识保密。

သို့သို့ ကဝါ **<tho theit>** 隐藏,不露声色: လူမှုများမသိအောင် အနေအထိုင်အလှန် ~ ကြ၏။ 为了不使人发觉,行动十分诡密。

သို့အောင်: ကဝါ **<tho aun:>** 蕴藏

သို့အိတ် / သို့အိမ် နာ **<tho eit / tho ein>** (动物的)阴囊

သို့ I နာ **<tho>** ①绵羊 ②(古)毡帽 II ကဝါ **<tho>** 沉睡,熟睡,酣睡: အိပ်လိုက်တာ ~ နေတာပဲ။ 觉睡得很沉。

III နဝါ **<tho>** ①瘦: တင်း ~ ထမ်း ~ 馄饭馊菜 ②(合)雄性的: မြင်း ~ 公马 / လူပျိုး ~ ကြိုး: 老光棍

သို့ကာသို့ကာ ကဝါ **<tho: ga thi ga>** 相差无几,很接近: ~ ရှုံးသွားတယ်။ 以接近的比分输掉了。/ ~ လွှဲသွား